

စဉ် အကြောင်းအရာ

၁။ အမှာစကား

၂။ စေတနာစကား

၃။ ပြောပြချင်တာက

၄။ ကိုယ့်ကိုယ်...ကိုယ်ထုဆစ်

၅။ မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ(၁၀)မျိုး

၆။ တရုတ်ကြီးရေးရာင်းနည်း

၇။ ဘဝမှာ မလုပ်သင့်တဲ့အရာများ

၈။ ကိုယ့်အလုပ်-ကိုယ်လုပ်

၉။ ရင့်ကျက်လာတာနဲ့အမျှ

၁၀။ အထီးကျန်ခြင်း

၁၁။ ဆင်းရဲခြင်းရဲ့ခွန်အား

၁၂။ အပြုံးကိုဆောင်

၁၃။ ပျော်ပျော်သာနေလိုက်ကြပါ

၁၄။ ငြိမ်းချမ်းမှုကိုပဲ ရှာဖွေလိုက်ပါပြီ

၁၅။ အခက်အခဲတွေထဲမှာ အရုံးပေးပေးနဲ့

၁၆။ အရိုးသားဆုံး

၁၇။ ရင့်ကျက်ခြင်း

စာမျက်နှာ

၇

၁၂

၁၃

၁၆

၁၇

၂၂

၂၅

၃၁

၃၃

၃၆

၄၀

၄၈

၅၀

၅၃

၅၇

၆၀

၆၃

စဉ် အကြောင်းအရာ

၁၈။ လူတစ်ချို့ရဲ့လုပ်ရပ်ကြောင့် ကိုယ့်ဘဝကို အညစ်အပေးမခံပါနဲ့

၁၉။ ခံစားချက်ကို ဦးစားပေးမိပါစေနဲ့

၂၀။ အားမလျော့လိုက်ပါနဲ့

၂၁။ အသိပေးခြင်း

၂၂။ မတန်တဲ့သူတွေအတွက် မပေးဆပ်ပါနဲ့

၂၃။ သူငယ်ချင်း

၂၄။ သည်းခံလိုက်ပါ

၂၅။ သတိထား

၂၆။ နှုတ်ဆိတ်ခြင်း

၂၇။ မေတ္တာဆိုတာ

၂၈။ နှစ်ဖက်မြင်မှ အသက်ဝင်ပါတယ်

၂၉။ သူ့ခရီးလမ်းလေးမှာ အဆင်ပြေပါစေ

၃၀။ အောင်မြင်သူတွေရဲ့ အားပေးစကားများ

၃၁။ “လောက” မှာ

၃၂။ လှပတဲ့မနက်ဖြန် လူတိုင်းမှာရှိတယ်

၃၃။ သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်

၃၄။ အားငယ်စရာမလိုပါဘူး

၃၅။ ကြိုးစားရအုံးပယ်

၃၆။ ပြောင်းလဲခြင်းနှင့် အခြားခွန်အားစာစုများ

စာမျက်နှာ

၆၆

၆၈

၇၀

၇၁

၇၄

၇၇

၇၈

၈၀

၈၂

၈၄

၈၆

၈၉

၉၁

၉၄

၉၉

၁၀၄

၁၀၇

၁၀၉

၁၁၁